

1888年,人们拒绝了圣灵的权柄、怀爱伦姐妹的权柄,以及对琼斯和瓦格纳之受感启示之认可,正如可拉拒绝摩西的权柄一样。

“Chaymi kimsa kaq angelpa willakuynin willakuchkanqa. Astawan atiyiniyuqta qusqan pacha chayamuchkaptin, Señorqa pisi p’unchayniyuq rantikuna rayku llamk’anqa, paypa servicionman sapaqchasqa kaqkunapa yuyayninkuta pusaspa. Llamk’aqkunaqa qillqasqa yachay wasikunapa yachachisqanraykumanta aswanqa Espíritu Santonpa llamp’u wiñayninwanmi kamachisqa kanqaku. Iñiypa, mañakuypa runakunaqa santo kallpachakuyniyuq lloqsinankupaqmi ñit’isqa kanqaku, Dios qosqan simikunata willakuspa. Babiloniapa huchankunaqa sut’inchasqa kanqa. Iglesiapa ruwanakunata autoridad civilwan hunt’achiyqa ima manchay ruwaykunaman apamun, espiritismopa hayk’uykuna, papal atiyqa pakasqa ichaqa usqhaylla wiñayninpas—llapallanmi q’ala rikuchisqa kanqa. Kay solemne willakuyninkunawanmi llaqtaqa kuyuchisqa kanqa. Waranqa waranqanmi uyariq kanqaku, mana hayk’aqpas kayhina simikunata uyarisqakuna. Muspharispas uyariqkunaqa chay testimoniota, Babiloniapa iglesia kasqanta, urmasqa kasqanta pantayninkunarayku huchankunarayku, hanaqpachamanta payman apachisqa cheqay kayta mana chaskisqanrayku. Llaqtaqa ñawpaq yachachiyninkuman kuisqa tapukuyninwan rinqaku: ¿Kaykunaqa cheqaychu? Ministrakunaqa llawllakuykunata rikuchinku, llamp’u kaqkunata profetizanku, manchakuyninkuta thañichinankupaq, rikch’arisqa yuyayninkutapas upallachinankupaq. Ichaqa askhakuna runakunapa sapan autoridadnillanwan mana saqsaspa, sut’i ‘Señor ninmi’ nisqata mañakuptinku, runakunapa munasqa ministeriokunaqa, ñawpaq fariseokunahina, autoridadninku tapusqa kasqanrayku phiñasqa kaspas, willakuyninta Satanaspas kasqanta nispa huchawan kuisqa achka runakunata hatarichinqaku, chayta willakuqkunata k’amiykuchinankupaq, qatiykachanakupaq.” The Great Controversy, 606.

توہو و تسیب ایاشیئی «لداچم» نیشیوڑ ہریسان ین اکہنیش نراژہ من آلؤک ین اکہل دود و قہل

ورف ار دوخت سخ داب، یقرش داب زور رد وا؛ درک یہاوخ لداچم نآ اب، دروآرب رس نآ نوچ، منامپی اب
27:8 ای عشا. دن اش نیام

ےک سوموق“ زین روا، ے یئیگ یک رہاظ رپ روط ےک “تکالہ یرسیت“ وج، یک مالسا “اوہ یک قرش“
یئیگ یدکور ےہ آروف روا یئیگ ید ژوہچ وک 9/11، ےہب رپ روط ےک “ےنآ یم بضغ

«En aquel tiempo, mientras la obra de salvación esté llegando a su fin, vendrá aflicción sobre la tierra, y las naciones se airarán, aunque serán contenidas para no impedir la obra del tercer ángel. En aquel tiempo vendrá la “lluvia tardía”, o refrigerio de la presencia del Señor, para dar poder a la gran voz del tercer ángel y preparar a los santos para permanecer firmes en el período cuando las siete últimas plagas sean derramadas». Primeros Escritos, 85.

Moisés, Ellen White, A. T. Jones y E. J. Waggoner entonces ocuparon su posición en el 9/11 como los atalayas de Habacuc capítulo dos, quienes preguntaron qué dirán durante la “controversia” de Isaías, que comienza cuando llega el viento solano. Isaías dice que la “controversia” es lo que purga los pecados del pueblo de Dios.

قرہش؛ نیسرالیق ہریزانؤم نہلیب لڙینیؤئی نہس، انداقشارای یگرَب من ےروا، نیچرفس
قیلیقیرائی وُشؤم الڙؤش. وُدیبتختوت ینیلیماش قیبتاق لڙینیؤئی وُئی ہدی نؤک لڙینیلیماش
یسیؤیم قیلر اب لڙینشیتاقوی ینیہانؤگ لڙینیؤئی ہؤ؛ وُدی نیلکاپ ینیہانؤگ لڙینیپؤق ای
کہدی ریشاتشاتقائ ناغنال یچراپ ینی ریشات قیلر اب لڙینیہاگن اب روق وُئی: رُودؤشؤم
27:8، 9. ایاسیئی. وُدی ہمرؤتؤک دوق اتیاق رملت ہروس ہؤ یریلی غوسوب تہدابییئی، انداغلیق

“ဆွေးနွေးပိုငြိခင်း” သည် ယာကုပ်၏အပစ်ဒုစရိုက်များကို သန့်စင်ဖယ်ရှား၍၊ သူသည် အောင်နိုင်သူ ကူသရလေ ဖြစ်လာသည်။ ကူသရလေအဖို့ ကိုယ်စားပျဉ်းပခြေရသူတို့သည် နှုတ်ကပတ်တော်၏အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့၏သက်သေခံစကားအားဖြင့်လည်းကောင်း အောင်နိုင်ကပြည်။

“palabra da testimonya di nan” ta e mensahe ku e atalaya di Habakuk a pidi pa komprondé. E ta representá nan santifikashon i e sanger di e Kordé, nan hustifikashon.

«Repoved» сөзі «дауласты» дегенді білдіреді және Жақыптың күнеларын алып тастайтын Ишаяның «айтысын» білдіреді. Хабақкуктағы күзетші өз куәлігінің қандай болуға тиісті екенін білгісі келеді, әрі оған Хабақкуктың кестелері оқығысы келгендерге Жазбалар арқылы жүгіріп өтіп, сенім арқылы ақталу туралы хабарды табуға мүмкіндік беретін хабар екені білдіріледі. Хабақкук 2 алғашқы төрт аяттың соңында күзетшіні сенім арқылы ақталғандардың тобына жататын адам ретінде анық көрсетеді.

Sina dan dɔxalin na ɱaari tabali yooyu mooy yoon yu mɔgg yi ci Yereɱi. Waaye bi wottukati Yereɱi wolée trompet bi, xeetu bëgg-bopp yooyu, ɱi seen xol yékkatiwu na, baɱ naɱoo déglu. Ƴoom laɱu doon itam xeet wi ci aaya wi jiitu, ɱi baɱoon dox ci yoon yu mɔgg yi ngir gis noflaay ak yeesal.

యెహోష సెలవీచుచున్నాడని మార్గములలో నీలించి చూచుడి; పురతన మార్గములను గురించి అడుగుడి, మంచి మార్గము ఎక్కడ ఉందో తెలుసుకొని అందులో నడుచుడి; అవ్వును మే వారములకు విశేషంతో కలుగును. అయితే వారు, “మేము అందులో నడువము” అని అన్తరు. ఇంక నీను మే మేద కపలాడరులను నీయమించి, “కపలాధవనీని ఆలకించుడి” అని చెప్పవలెనీ. అయితే వారు, “మేము ఆలకింపము” అని అన్తరు. యెరేమీయా 6:16, 17.

၉/၁၁ တွင်၊ ဒွင်တာဝါများ ပိုပြသည့်အချိန်၌ ကောင်းကင်တမန် ဆင်းသက်လာသောအခါ၊ Jones နှင့် Waggoner တို့သည် Laodicean သတင်းစကားကို စတင်တင်ပြခြင်း၊ နောက်မိုး၏ အငြိုးပွားမှုသည် စတင်ခဲ့သည်။ Jeremiah ၏ တံပိုးသတင်းစကားသည် သတုတမတံပိုးဖွဲ့ပေး၍ ၎င်းသည် တတိယအမဏ္ဍဂလာဖွဲ့ကာ၊ Habakkuk ၏ 1843 နှင့် 1850 ဇယားများပေါ်တွင် ဖော်ပြထားသော သမ္မာတရားများ—သမ္မာတရားအားလုံး—ဖွင့် ကိုယ်စားပြုထားသည့် ရှေးဟောင်းလမ်းခရီးများအတွင်း ခွဲခြားသတ်မှတ်ထားသော Islam ပင်ဖြစ်သည်။ Laodicean သတင်းစကားသည် ကယ်တင်ခံငြိုး၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပြီး “ကယ်တင်ခံငြိုး” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ ကုသခံငြိုးဖြစ်သည်။ ခရစ်တော်သည် မိမိကိုယ်တော်ကို Laodicean တစ်ဦး၏ နှလုံးတံခါးကို ခေါက်နသောသူအဖြစ် ပုံဖော်တော်မူသည်ဖြစ်စေ၊ သို့မဟုတ် Laodicean သည် မိမိနှင့် ငြိမ်းချမ်းရေးပျံ့နှံ့သောဆိုင်လျှင် မိမိဘက်မှလည်း သူတို့နှင့် ငြိမ်းချမ်းရေးပျံ့နှံ့သော

ကတိတဇ်ပဇ်တဇ်မူသုဉ်ဖၢၣ်စၢၤ Laodicean Seventh-day Adventist တဇ်ဦးအား
ကမ်းလှမ်းထားသည်မှာ ကုသခဉ်း၏ သတင်းစကားတစ်ခုတည်းသာ ဖြစ်သည်။

Ayl tii Nejpaakat Messiyaani Waymarko' Laodicea natsa'an 9/11 yo'on.

Ixa chaymi profeta Esaias rimashqan hunt'akunman karqan: Pay kikinmi ñoqanchikpa
onqoyiniykunata apakurqan, unquyniyninchikkunatapas aparqan. Mateo 8:17.

【 ىزابنەى】

Ake n'ye edi nsuto ahorow guu ne so, na soa yen awerehow; nanso yebuu no se wabab no,
Onyankopon na ode amanehun ato no so, na wabaye no ahometew. Yesaia 53:4.

လၢဒၣ်ကိမ္မိၣ်သြားအသင်းတဇ်၏ ကောင်းကင်တမန်ထံသို့ ရေးလၢ။ ဤအရာတို့ကို
အာမင်ဖၢၣ်တဇ်မူသၢသု၊ သစုစာနုဉ်ပညိၣ်စုံၣ် မုန်ကန်သၢ သက်သဖၢၣ်တဇ်မူသၢသု၊
ဘုရားသခင်၏ ဖန်ဆင်းခဉ်းအမှု၏ အစပျဉ်တဇ်မူသၢသုက မိန့်တဇ်မူ၏။ ငါသည် သင်၏
အကျင့်တို့ကို သိ၏။ သင်သည် အေးလည်းမဟုတ်၊ ပူလည်းမဟုတ်။ သင်သည်
အေးသတ်လည်းကောင်း၊ ပူသတ်လည်းကောင်း ဖြစ်စေချင်၏။ ထိုကဉ်းသင်သည်
နွေးထွေးနွေးဖၢၣ်ၣ် အေးလည်းမဟုတ်၊ ပူလည်းမဟုတ်သၢကဉ်းၣ် ငါသည် သင့်ကို ငါ၏နတ်မှ
အန်ထုတ်မည်။

تروررضي ج. عيش اكيجنهنم ۽، ناسه لىتو ۾ نتمعن، ناسه دنمئلود نام»، ساموچ نوت ى چ نىس
نىه ا وژامگا ۽، وتنا، بىرغ، م. حر. لباق، ل. اح. دب نوت مت نى ئاچ. ن. اك اوا نوت رپ؛ «ي. نه. ان

Ndzi ku tsundzuxa leswaku u xava eka mina nsuku lowu ringiweke hi ndzilo, leswaku u ta va
xifumi; ni swiambalo swo basa, leswaku u ta ambexiwa, naswona leswaku tingana ta vunanga
bya wena ti nga vonaki; naswona tota mahlo ya wena hi murhi wa mahlo, leswaku u ta vona.

يتوصدح اعمس ن: عرق او بابال اىلع فق او اذناه. بئو اذا اروي غ نكف؛ مبدؤ او حبؤا مباح نم اي
امك، يشرع يف عىم سلجي ن اهي طعأسف بلغي نم. عىم وهو عىم عت او هيل ل خدأ، بابال حتفو
ايؤر. س. انك لل حورل ملوقي ام عىم سيلف نذا مل نم. مشرع يف يبا عىم تسللجو اضى ان اتبل غ
3:14-22.

алтын, ақ киім сатып алуға және көзге май жағуға берілген кеңес — жай ғана өліммен емес,
мәңгілік өліммен аяқталатын жағдайға арналған айқын ем. Алтын, киім және көзге
жағылатын май қандай мәселелерді емдесе де, сол мәселелер Мәсіхтің біздің
әлсіздіктерімізді Өзіне алып, қайғыларымызды көтеруімен оп-оңай үйлеседі. Жохан Құдай
Сөзі және Иса туралы куәлік үшін, яғни Пайғамбарлық Рухы үшін, Патмоста қамауда
болды. Пайғамбарлық Рухы — Лаодикеяның емі, ал Пайғамбарлық Рухының емдік
қасиеттері Мәсіхтің біздің әлсіздіктерімізді Өзіне алып, қайғыларымызды көтеруі арқылы
бейнеленді.

Christus arnaqassutsitivut tigusinnaavai aatsaat uummatitta matuata ammarnissaa aqutigalugu,
tassa Illuatalu Guutiussusia inuttutut pinngortitaanerput ilanngullugu akulerutsinneqaqqullugu.
Arnaqassutsitivut tigusarpai uagutsinnut inuuneqarnikkut iseraangami Anersaap Illernartup
najuunneratigut. Matu ammarparput aaqqiissut naammassigutsigu. Aaqqiissut uummammik
ammartoq tassaavoq kuulti, atisassaq qaortoq, kiisalu isikkut tarnillu tippaat. Isikkut tarnillu

tippaat tassaavoq Guutip oqaasiata qaammarsagaanera, tamanna Anersaap Illernartup kisimi naammassisinnaavaa. Biibili tassaavoq isigatta qullia, aammalu aqqutip qaammaqqutaata qaamaniarneqarsinnaasup qaammasinnera tassaavoq Unnuap qeqqata nipaa.

Qyzi Ñe'ẽ che pykuẽpe ãuarã peteĩ mba'eresape, ha peteĩ tesape che rape rehegua. Salmos 119:105.

Marka Laodicean lagu waaniyo inuu indhihiisa subko, waa inuu ku subkaa Erayga Ilaah, kaas oo ah laambad; hase yeeshee, sida lagu muujiyey masalka tobanka bikradood, laambaddu waxtar ma leh saliid la'aanteed. Laodiceanadu waxay haystaan Kitaabbaddooda, inkasta oo badankoodu aanu ahayn King James Version, laakiin ma haystaan saliidda Ruuxa Quduuska ah. Subkidda indhaha Laodiceanka waxaa lagu dhammaystiraa farriin xanbaarsan joogitaanka Ruuxa Quduuska ah.

[illegible]

«Парадизы ахьейташыақыргылоу амѳа зыбжъам. Ари атдыхэтэантѳи амшкѳа рзы ауаа ироуз адцхаражѳхабжѳ ауаѳгытѳѳсатѳ зыпшаарақѳа билѳн еилапсахатѳзам. Хара адунеиатѳ закѳандырѳцѳа рполитика хакѳымгылатѳуп. Хара акѳышра зтоу, абзиабарала Анцѳа ихѳоу, агылара зцѳымшѳо, Сатана иагентцѳа рыла ипшьоушѳа зхы мѳацымго, хынраала икоу ауааѳаны хаказароуп.»

«Хыж ахъаана иман рымоуп, ау абзиабарала аус зуа, насгъы адуша зыргъшауа иман акъзам. Аикъырхара ззаазго иман инашазоу акъшахатра мацара акъзам. “Ашьауцъагъы ишьахатуп, рзымшъагъы калоит”. Анцъа Ипшьоу Идоухазы иканатъо ататцара ауаа ирызнагоит иман, узыкъымпшаахо мчык иеипш икоу, ахъыщшьа зейтазырхъо, ауаа формалтэ хымщапгашъакъа рааста хараза инеиго. Хажъакъа, хускъа, насгъы хдоуха шахатра рымазароуп ари ахтыс азы — хара Христос инаушьтымтацъа шахакъу.»

“Ñandejára ome’ẽ va’ekue pe tesape ha jehovasa tuichavéva ndaha’etí peteĩ tekorosã jejahýi haġua jejavy ha ñemboyke haġua ko’ã ára pahápe. Umi Ñandejára omopu’ã va’ekue yvatekuépe jeroviapy rekópe ikatu ojere yvágagui osẽva tesapégui yvypóra arandukápe. Upéicharõ, itesape oikóta pytũmbýramo, umi ikatupyry Ñandejára omoĩ va’ekue ipópe oikóta ñuhãramo, ha ikarakter oikóta peteĩ mba’e omboja’óva Ñandejárape. Ñandejára ndojejahýimo’ãi. Pe ñemboyke chugui oiko va’ekue ha tapiáite oikóta omoirũva hendive umi tembiapo añeteguáva. Umi tembiapo ombopochýva Ñandejárape, ndajejepy’apy’ÿre

oñembyasýramo ha ndojehejarekóiramoguare, rangue ojeheka haḡuáicha oñemomba'e haḡua, ogueraháta mba'e vai apohárape mbeguekatúpe ñembotavýpe peve heta angaipa ojejapóvo ojehechakuaa'ý haḡuáicha. Opavave umi orekoséva peteĩ karakter ojapóva chuguikuéra tembiapohára oñondive Ñandejárandi ha ohupyty haḡua Ñandejára ñe'ëporã, oñemboja'o va'erã ijehegui Ñandejára rayhuhá'ývagui, ha toñongatu pe añetegua Cristo ome'ë va'ekue Juánpe ome'ë haḡua yvy ariguápe." Manuscript Releases, volumen 18, 30–36.

«Ризы белые» — это праведность Христа.

Kawarie gi nĩ kwíhia mũno, na tũmũhe gĩtĩio; nĩḡũkorwo ũthoni wa Mwana wa Ng'ondũ nĩũkinyu, na mũtumia wake nĩeekwĩhũthĩrĩrie. Nake akĩheo kũhumbwo kitani kĩega, gĩtheru na gĩtheri; nĩḡũkorwo kitani kũ nĩ ũthingu wa atũũre. Nake akĩra atĩrĩ, Andĩka: Marathimwo nĩ ariĩ metĩtwo kũrĩ irio cia ũthoni wa Mwana wa Ng'ondũ. Nake akĩra atĩrĩ, Ici nĩ ciugo cia ma wa Ngai. Kũguũrĩrio 19:7–9.

Oyere no siesiee ne ho denam nnuruasia a wode maa Laodikea no so, na bere a ɔyɛɛ saa no, ɔdan ne ho maa no beyɛɛ Filadelfia ayeforokunu yere. Nkyekyem ahorow no rekasa tɛɛ kyere Adventism, a wɔagyina ho ama no wɔ mmɛbusɛm a ɛfa mmabaa du no ho no mu. Mmabaa no ne wɔn a wɔretwen se wɔbɛko ayeforohyia a wɔafɛ wɔn ako no. Oyere no siesiee ne ho, ɛfise wɔmaa no ho kwan wɔ Sakaria ti 3 mu, wɔ Yosua ne ɔbɔfo no ho asem no mu. Ɛho na woyii ne Laodikea ntade a agu fi no fii ne ho, na wode ayeforohyia ntade fitaa a ɛye nwera pa hyɛɛ no ananmu. Nnuruasia no wɔ adansefo a ɔto so abien wɔ Ellen Gould White din no mu. Ellen kyere hann a ɛhyeren na ɛto n'ani so, na egyina ho ma ani aduru no. Gould ye tete Borɔfo kasa mu asemfua a ɛkyere sika kɔkɔɔ, na ne nkyerease ne sika kɔkɔɔ. White gyina ho ma trenɛe, na wɔamma no saa din no kosii afe 1846, bere a ɔwaree James no. Saa bere no na ne din sesae beyɛɛ White. Din-sesae no ne aware no nyinaa ye apam mu abusuaɔ ho nsɛnkyerenne. Ansa na aware no reba no, ne din de Harmon, a ne nkyerease ne asomdwoe so sɔfo, sɛnea na ɔte saa bere no. Ellen White ne Laodikea nkrasɛm no, na se obi pow no a, ɔpow nkwagye!

နောက်ဆောင်းပါးတွင် မသဲကျမ်းအတွင်းရှိ မရှေ့ယနှင့်ဆိုင်သော ပရောဖက်ပုဂ္ဂိုလ် ဆယ့်နှစ်ချက်ကို ဆက်လက်သုံးသပ်သွားမည်။

«دش لقن ١٨-١٤: ٣ حو»

«Oh, ake tā te whakamārama whakahirahira! Tokomaha rawa te hunga e noho ana i roto i tēnei āhuatanga whakamataku. E tino inoi atu ana ahau ki ia minita kia ū ki te ako mārire i te upoko tuatoru o Revelation, nō te mea kei roto i reira e whakaaturia ana te āhua o ngā mea e tū ana i ngā rā whakamutunga. Āta rangahautia ia irava o tēnei upoko, nō te mea mā ēnei kupu a Ihu e kōrero nei ki a koutou. »

«Хэрэв хэзээ нэгэн цагт нэгэн ард түмэн Лаодикийн мэдээгээр төлөөлөгдөж байсан бол, тэр нь Адвентистууд болох Долоо дахь өдрийн Адвентистуудын хүлээн авсан Ариун Бичээсийн илчлэлт хэмээх агуу гэрэлтэй байсан ард түмэн мөн.» Manuscript Releases, volume 18, 193.

«كۆكۆلۈن ئۆتۈپ زىس غاد اغاي نۆد قىلەخ ناغى دىال قاس ىنىرىلىن ام رەپ-رەمى ىىقى قىھ ڭىن ادۇخ»
«قىلىق راي ىرىلشۈرۈي-لەمەئى ڭىن ىرىل زۆئى؛ ۋەدىلىق ناىامان ىن رىتكاراخ رىب مەگىى»

ۇدىرىپ قىل ھاۋۇگ اغىقىلىن اغىدىرۇدن اليايىنن اج، پۇلوب لىمىك ىنۇن اق ئىن ىببەر. ۇى، قىلىق راي تەئىتى ن اغلوب اغىنۇن اق ئىن ادۇخ، ىلغوى ئىن ادۇخ، اسىيە ىببەر القادنۇش پەد تىسىن ىن ۇدائى كۈلۈك ىچىن تىتەي. ىدىلىق كىلتەزى، پۇرۇتۇك نۇتسۇى ىنۇن اق رۇرۇغ ىكەب، ياملىق تەمىزى خ اغادۇخ ىزۇى، كىنۇاكرى چ قادن اق رەن اغىدىلىتاي زۇى ئىن تەقىق ەن گەلەك نى دەبەنم ىن امساي، قىلىق راي كىلس مەپايىنۇد ۇ كىلس مەپزۇى ىن ىسازەى رىب رەن اقاۋىتىسىرۇك ىن ىقلىن اغىملىق ادىپ تاهالسىى رىب مەرىتكاراخ، ۇدىلىق مۇكۇھ ىكزىسى ىبۇش ادۇخ.

«Внимательно прочтите Откровение 3:15–18. Слышен голос Иисуса Христа. „Кого Я люблю, тех обличаю и наказываю; итак будь ревностен [не малодушен] и покайся. Се, Я [твой Спаситель] стою у двери и стучу: если кто услышит голос Мой и отворит дверь, войду к нему и буду вечерять с ним, и он со Мною. Побеждающему дам сесть со Мною на престоле Моём, как и Я победил и сел с Отцом Моим на престоле Его“ [Откровение 3:19–21].»

“¿Escucharán las iglesias el mensaje a Laodicea? ¿Se arrepentirán, o continuarán en pecado, no obstante que el mensaje más solemne de verdad —el mensaje del tercer ángel— está siendo proclamado al mundo? Este es el último mensaje de misericordia, la última amonestación para un mundo caído. Si la iglesia de Dios llega a volverse tibia, no goza más del favor de Dios que las iglesias que son representadas como habiendo caído y llegado a ser habitación de demonios, guarida de todo espíritu inmundo y albergue de toda ave inmunda y aborrecible. Los que han tenido oportunidades de oír y recibir la verdad, y que se han unido a la Iglesia Adventista del Séptimo Día, llamándose a sí mismos el pueblo de Dios que guarda los mandamientos, y sin embargo no poseen más vitalidad ni consagración a Dios que las iglesias nominales, recibirán las plagas de Dios tan ciertamente como las iglesias que se oponen a la ley de Dios. Solamente los que son santificados por la verdad compondrán la familia real en las moradas celestiales que Cristo ha ido a preparar para los que le aman y guardan sus mandamientos.

«“ಹೇಳುವವನು, ನಾನು ಆತನನು ಬಲೆನು ಎಂದು, ಆದರೆ ಆತನ ಆಜ್ಞೆಗಳನು ಕೈಕೊಳ್ಳದವನು ಸುಳ್ಳುಗಾರನು; ಸತಯಮ ಅವನಲೆಲೆಲ” [1 John 2:4]. ಇದರಲೆಲೆ ದೇವರನು ತಿಳಿದಿದೇನೆಂದು, ಮತ್ತೂ ಆತನ ಆಜ್ಞೆಗಳನು ಕೈಕೊಳ್ಳತೇನೆಂದು ಹೇಳಿಕೊಳ್ಳುವ, ಆದರೆ ಅದನು ಸತಕಾರಯಗಳ ಮೂಲಕ ಪರಕಟಿಸದಿರುವ ಎಲಲರೂ ಒಳಗೊಂಡಿದಾರೆ. ಅವರು ತಮಮ ಕೃತಯಗಳ ಪರಕಾರ ಪರತೆಪಲವನು ಹೊಂದುವರು. “ಯಾರು ಆತನಲೆಲೆ ನೆಲೆಗೊಂಡಿರುವರೋ ಅವರು ಪಾಪಮಾಡುವದೆಲಲ; ಯಾರು ಪಾಪಮಾಡುವರೋ ಅವರು ಆತನನು ಕಂಡೆಲಲ, ತಿಳಿದೆಲಲವೂ” [1 John 3:6]. ಇದು ಎಲಲೂ ಸಭಾಸಭೆಯೆಗೆ, Seventh-day Adventist ಸಭೆಗಳ ಸದಸ್ಯರನನೂ ಒಳಗೊಂಡಂತೆ, ಉದ್ದೇಶಿಸಿ ಹೇಳಲಪಟ್ಟಿದೆ. “ಸಂಣಿ ಮಕ್ಕಳೇ, ಯಾರೂ ನೆಮಮನನು ಮೋಸಗೊಳಿಸದಿರಲಿ: ನೇತಿಯನು ಆಚರಿಸುವವನು ನೇತೆವಂತನು, ಆತನು ನೇತೆವಂತನಾಗಿರುವಂತೆಯೇ. ಪಾಪವನು ಆಚರಿಸುವವನು ಸೈತಾನನವನಾಗಿದಾನೆ; ಯಾಕಂದರೆ ಸೈತಾನನು ಆದೆಯಿಂದಲೇ ಪಾಪಮಾಡತೆದಿದಾನೆ. ಈ ಉದ್ದೇಶಕಾರಿಯೇ ದೇವರ ಮಗನು ಪರಕಟಿಸಲಪಟ್ಟನು, ಸೈತಾನನ ಕೃತಯಗಳನು ನಾಶಮಾಡುವದಕ್ಕಾಗಿ. ದೇವರಿಂದ ಜನಿಸಿದವನು ಪಾಪವನು ಆಚರಿಸುವದೆಲಲ; ಯಾಕಂದರೆ ಆತನ ಬೇಜಮ ಅವನಲೆಲೆ ಉಳಿದಿದೆ; ಮತ್ತೂ ಅವನು ಪಾಪಮಾಡಲಾರನು, ಏಕೆಂದರೆ ಅವನು ದೇವರಿಂದ

ಜನಿಸಿದದಾನೆ. ಇದರಂತೆ ದೇವರ ಮಕ್ಕಳು ಮತತು ಸೈತಾನನ ಮಕ್ಕಳು
ಪರಕಟವಾಗುತ್ತಾರೆ: ನೇತೆಯನು ಆಚರಿಸದವನು ದೇವರವನಲ್ಲ; ತನನ
ಸಹೋದರನನು ಪರೇತಿಸದವನೂ ಹಾಗೆಯೇ” [1 John 3:7–10].»

“Sabata-baṇa Adventist te n daama ko wadi yimbe wote, amma n joodii e luumo, be ndeebe woni yeeso Alla. Laawol maḅbe dūm luumo ena wadi gollal Alla e jaasi. Be ngoni e naatnude woḅbe e luumo. Wolde ndee iwii to Alla fii kala gooto e membaabe ekklesiyaaji amen: ‘Kadin moyyin laabi dīn ngolledon e koyde moodon, ngam ko laabi ndun ndu sooyee daga laawol, amma dūm joodoo dūm yamditinee. Tokku jam e yimbe wote, e ceniidinal, nde walaa mayri walaa gooto wadata yiude Joomiraado on: daḅbitinde e hakkiilo lest gooto haana ṇakkude moyfere Alla; lest dadol kanjoore gooto pudḁii oorude e tayta on, e mayri dūm wada yimbe dūdbe njiddītaa; Lest woodi njeenujo gooto, walla gooto mo woni laabaaki e ko ceniidum, no Esaw, mo soodi hakkilo hayre mum ngam ceede nyaamdu gooto. Ngam on anndi no caggal dūum, nde o yidi hebude barke ndeen e ndonu, o saltee; ngam o hebaayi nokkuure tubbugol, koo nde o daḅbitino nde e gondi’ [Hebrews 12:13–17].”

“Doon kun kuwo badan oo ku andacooda inay runta rumaysan yihiin. Halkii ay ka dayn lahaayeen dhaqammadooda damaca leh, waxay ku sii socdaan jid qaldan oo waxbarasho ah iyagoo ku hoos jira khiyaanada xeeladaysan ee Shayddaanka. Dembigu looma garto inuu yahay dembi. Damirkoodii qudhiisu wuu wasakhoobay, qalbiyadoodiina way xumaadeen, xataa fikirradooduna had iyo goor way xun yihiin. Shayddaanku wuxuu u adeegsadaa sidii sedad si uu nafaha ugu soo jiito falal aan nadiif ahayn oo wasakheeya jiritaanka oo dhan. ‘Kii quudhsaday sharcigii Muuse [kaas oo ahaa sharciga Ilaah] naxariis la’aan buu ku dhintay laba ama saddex markhaati hortood: intee ka sii daran ciqaab, sidaad u malaynaysaan, ayaa uu istaahili doonaa kii cagaha hoostooda ku tuntay Wiilka Ilaah, oo dhiiggii axdiga ee lagu quduusiyey u qaatay wax aan quduus ahayn, oo caayay Ruuxa nimcada? Waayo, waxaynu naqaan kan yidhi, Aarsashadu anigaa leh, anigaa gudi doona, ayuu Rabbigu leeyahay. Oo haddana, Rabbigu dadkiisa buu xukumi doonaa. Waa wax laga cabsado in lagu dhaco gacmaha Ilaaha nool’ [Cibraaniyada 10:28–31].” Manuscript Releases, volume 19, 175–177.